

စောဒက နှ၊ <saw: d-ka'saw: d-ga'> ① 质疑者，征询者，诬告者： ~ ဆရာ 质疑者，考问者 / ~ ဖွဲ့ဝင် 质询人 ② 质问之事 ③ 托辞

စောဒကတက် က၊ <saw: d-ka' tet> 争辩，质疑，质问： ဆရာများကားကျောင်းသူကျောင်းသားများ ~ သည်ကိုကြိုက်ပါသည်။ 老师喜欢学生提出疑问。

စောဒကတင် က၊ <saw: d-ka' tin> (罕) 质询，质问

စောဒကလွှာ နှ၊ <saw: d-ka' hlwa> 【律】 上诉状

စောဒကဝင် က၊ <saw: d-ka' win> ① 争论，争辩 ② 【律】 上诉，申诉

စောဒနာ I နှ၊ <saw: d-na> [巴] 质疑之词 II က၊ <saw: d-na> 质疑，质问： ပညာရှင်များကား ~ သည်ကိုကြိုဆိုလက်ခံလေ့ရှိ၏။ 学者总是欢迎提出质疑的。

စောဒနာတုံ နှ၊ <saw: d-na don'> 反问，反驳

စောဒနာလှန် က၊ <saw: d-na hlan> (罕) 反问

စောဒနာဝင် က၊ <saw: d-na win> = စောဒကဝင်

စောဓိး နှ၊ <saw: di:> (古) 高贵者，帝王，君主

စောနတ်ဆွေလှ နှ၊ <saw: nat hswei lya'> (诗) 窈窕淑女，佳人

စောနတ်မယ် နှ၊ <saw: nat me> = စောနတ်ဆွေလှ

စောပြာ နှ၊ <saw: bya> = ဘိုင်းပင် 也叫 သစ်ပုတ်ပင်

စောဖျာ နှ၊ <saw: phya> 克耶那土司

စောမုနိန် နှ၊ <saw: mu' nein> (诗) 释迦牟尼的称号，意为主宰五牟尼的高贵者

စောမာရ်အောင် နှ၊ <saw: man aun> (诗) 释迦牟尼的称号，意为战胜五魔罗的高贵者

စောမြတ်စွာ နှ၊ <saw: myat swa> (诗) 最高贵者，即指释迦牟尼

စောရ နှ၊ <saw: ya'saw: ra'> [巴] 小偷，盗贼，梁上君子， ~ ကန္တာရ 盗匪出没的荒野 / ~ နက္ခတ် (迷信) 贼星，盗星

စောရဲ နှ၊ <saw: ye:> (诗) 帝王，亲王，王孙公子

စောရဲကျော် နှ၊ <saw: ye: kyaw> (诗) 帝王，君主，也写作： စောရဲခိုင်၊ စောရဲထွတ်၊ စောရဲညှင်း၊ စောရန်ကဲ၊ စောရန်ခွင်း၊ စောရန်ငှား၊ စောရန်နှင်း၊ စောရန်နည်၊ စောရန်နိပ်၊ စောရန်ဖုံ၊ စောရန်ဖြတ်၊ စောရန်ဖြန်း၊ စောရန်လှင့်၊ စောရန်အောင် 等

စောရွယ်လူး နှ၊ <saw: ywe lu:> (诗) 年轻的君主，帝王

စောလီ နှ၊ <saw: li> 古代种族名

စောလို့ နှ၊ <saw: lo> 萨尔温江以西掸族的一支系

စောလောင်း နှ၊ <saw: laun:> ① 王储 ② 菩萨

စွဲ I နှ၊ <so'> ① 幼芽， 芽 ~ 竹笋 / ပုဂံ ~ (树) 叶芽 / ~ ညှောက် 幼芽，嫩芽 ② 鏝子，剃子，鏝刀： ~ ခုတ်ကျောက် 用鏝子鏝成各种形状的石块 / ~ ဆစ်ကျောက် 用鏝子鏝成供建筑用的石块 / ~ နှင့်ဖြတ်သည်။ 用剃子剃

断。③ 铆钉，楔子： သံ ~ 铁铆钉 ④ 出现于天空西方的虹 ⑤ 缅王时代公职人员的同行组织 ⑥ 儿童用绳子绕取正在旋转的陀螺时呼喊的声音 II က၊ <so'> ① 吸吮，(转) 求学，求教： နို့ ~ ကလေး 婴儿 / ဆရာထံမှပညာရှင်နို့သောက် ~ သည်။ 向老师求学。② 渗出，显露某种色彩： ပန်းရောင် ~ နေသောပါးကလေး 红扑扑的脸蛋 / မျက်ရည် ~ သည်။ 涌出眼泪。 / ချွေးသီးချွေးပေါက်များ ~ ဖြန့်နေ၏။ 渗出许多汗珠。③ 冒出，露出，发芽： အရွက်ကလေးတွေ ~ လာသည်။ 长出叶芽。④ (诗) 超出，多出 ⑤ 儿童用绳子绕取正在旋转的陀螺 III နှ၊ <so'> 年轻，幼小 IV ဝ၊ <zo'> 语尾助词，表示让对方与说话人一起发出动作： ပွဲကြည့်သွားကြ ~ ။ 咱们一起去看戏吧！ / ရုပ်ရှင်သွားကြည့် ~ ။ 咱们去看电影吧！

စွဲငုတ်တို့ နှ၊ <so' ngout to> 残缺不全的虹

စွဲငန့်ငန့် က၊ <so' ngan' ngan'> (罕) 疏远

စွဲပိုပို က၊ <so' zo' po' bo'> 大量，充足： နိုင်ငံခြားငွေကြေးအကူအညီကို ~ ရလိုက်သည်။ 获得大量外国的经济援助。

စွဲတကိုင်း နှ၊ <so' d-gain:> 虹

စွဲတခါးပိတ် နှ၊ <so' d-ga: beit> 双重虹

စွဲထိုး က၊ <so' hto:> (种籽) 长芽，စပါးတွေမိုးမိလို့ ~ ကုန်ပြီ။ 稻谷淋了雨都长芽了。

စွဲထိုးပင်ပေါက် နှ၊ <so' do: pin baut> 因受潮而长芽的种

စွဲပို က၊ <so' po'> (古) 显耀，显露，显现

စွဲပေါက် က၊ <so' paut> 出现彩虹： ဟိုမှာ ~ နေတာကိုမမြင်ဘူးလား။ 没看见那边出现了彩虹吗？

စွဲမိုး က၊ <so' mo'> (古) 显露

စွဲလေးဆယ်ခိုင်း နှ၊ <so' lei: ze dain:> 古时颈上刺有神魔图样的持盾牌的勇士队

စွဲသက်တင်(တံ) နှ၊ <so' thet tin (tan)> 虹

စွဲ I နှ၊ <so> (古) 时候，时间，时期 II နှ၊ <so> ① 潮湿，湿润： မိုးမိ၍အဝတ်တွေ ~ ကုန်ပြီ။ 衣服都淋湿了。 / ~ ခြောက်ဟိုက်ဂရိုမီတာ 干湿球湿度计 ② 颜色鲜艳： အရောင် ~ သည်။ 颜色鲜艳。

စွဲမိမိ က၊ <so si' zi'> ① 湿漉漉，潮呼呼： မိုးတိုင်းမှာ ~ ဖြစ်သဖြင့်နေ၍မကောင်းလှပေ။ 雨季里很潮湿，感觉很不舒服。 ② 冷淡，暗暗的，冷漠： အဲသလို ~ လုပ်နေလို့မဖြစ်ဘူးဗျ။ 不能那样冷淡。 / လူ့ကိုကြည့်ရသည်မှာ ~ ဖြစ်သည်။ 这人看上去很冷漠。

စွဲမိမိမိမိ က၊ <so zo sein' zein'> ① 湿冷： မိုး ~ ဖြစ်သည်။ 雨下得湿漉漉的。 ② 苍翠： ~ ဖြစ်နေတဲ့သစ်တော 郁郁葱葱的森林

စွဲစက် နှ၊ <so set> (罕) 湿，潮湿